

**(တိုင်းဒေသကြီး/ ပြည်နယ်) ကွန်ပျူတာပညာရှင်အသင်း
အလုပ်အမှုဆောင်အဆိုပြုလွှာ**

မိမိလျှောက်ထားလိုသည့် အသင်းကို ရွေးချယ်ပါ။ (လျှောက်ထားသူသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း နေထိုင်သူဖြစ်ရမည်။ ကွန်ပျူတာလုပ်ငန်းရှင်အသင်းတွင် အလုပ်အမှုဆောင်အဖြစ် အဆိုပြုထားသူများ လျှောက်ထားရန် မလိုပါ။)

- | | |
|---|---|
| <input type="checkbox"/> ရန်ကုန်တိုင်းဒေသကြီး | <input type="checkbox"/> မွန်ပြည်နယ် |
| <input type="checkbox"/> မန္တလေးတိုင်းဒေသကြီး | <input type="checkbox"/> ပဲခူးတိုင်းဒေသကြီး |
| <input type="checkbox"/> ဧရာဝတီတိုင်းဒေသကြီး | <input type="checkbox"/> မကွေးတိုင်းဒေသကြီး |
| <input type="checkbox"/> စစ်ကိုင်းတိုင်းဒေသကြီး | <input type="checkbox"/> ကရင်ပြည်နယ် |

အသင်းဆိုင်ရာ အချက်အလက်များ

အသင်းဝင်သည့်ရက်စွဲ _____ အသင်းဝင်အမှတ် _____ အဆင့် AM PM FM

ကိုယ်ရေးကိုယ်တာ အချက်အလက်များ

အမည် _____ အခြားအမည် _____
 နိုင်ငံသားစိစစ်ရေးအမှတ် _____ မွေးသက္ကရာဇ် _____
 လူမျိုး _____ ကိုးကွယ်သည့်ဘာသာ _____ အဘအမည် _____
 လိပ်စာ _____

ဖုန်း _____ အီးမေးလ် _____

ပညာအရည်အချင်း

ဘွဲ့ရခုနှစ်	ဒီဂရီ/ ဒီပလိုမာ	တက္ကသိုလ်/ ကောလိပ်/ ကျောင်း
_____	_____	_____
_____	_____	_____
_____	_____	_____
_____	_____	_____

အလုပ်အကိုင်နှင့် အခြားအသင်းအဖွဲ့များ

ကုမ္ပဏီ/ အသင်းအဖွဲ့	ရာထူး	အချိန်ကာလ	
_____	_____	_____ မှ _____	ထိ
_____	_____	_____ မှ _____	ထိ
_____	_____	_____ မှ _____	ထိ
_____	_____	_____ မှ _____	ထိ
_____	_____	_____ မှ _____	ထိ

(နိုင်ငံ/ တိုင်းဒေသကြီး/ ပြည်နယ်) ကွန်ပျူတာပညာရှင်အသင်းတွင် အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါက

အသင်းအဖွဲ့	ရာထူး	အချိန်ကာလ	
_____	_____	_____ မှ _____	ထိ
_____	_____	_____ မှ _____	ထိ

ပါဝင်ဆောင်ရွက်လိုသည့် အသင်း၏ လှုပ်ရှားမှုများ
(မိမိပါဝင် ဆောင်ရွက်နိုင်သမျှကို ရွေးချယ်ပါ)

- စာမေးပွဲများအတွက် မေးခွန်းထုတ်ခြင်း
- စာမေးပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း
- သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ သင်တန်းများ သင်ကြားခြင်း
- စာတမ်းများ၊ စီမံချက်များကို ရေးဆွဲပြုစုခြင်း
- နည်းပညာဆိုင်ရာ ဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ပြိုင်ပွဲများတွင် ပါဝင်ခြင်း
- နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် အထောက်အထားများ

- (က) အိုင်စီတီဆိုင်ရာ အလုပ်အကိုင်အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိကြောင်း အထောက်အထား
- (ခ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
- (ဂ) အိုင်စီတီဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ သင်တန်း စသည်တို့တွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ဖူးသော/ လုပ်အားပေးခဲ့ဖူးသောအထောက်အထား (E.g. Volunteer/ Organizer Certificate) (ရှိခဲ့ပါက တင်ပြရန်)

မှတ်ချက်။ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ အသင်းအဖွဲ့များနှင့် ပတ်သက်၍ ဖြည့်စွက် ဖော်ပြထားခြင်းရှိပါက သက်ဆိုင်ရာ အထောက်အထား မိတ္တူများကို ပူးတွဲဖော်ပြရန်။

(တိုင်းဒေသကြီး/ ပြည်နယ်) ကွန်ပျူတာပညာရှင်အသင်း၏
အလုပ်အမှုဆောင် အဆိုပြုလွှာ စည်းကမ်းချက်များ

- ၁။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်တွင် အသင်းဝင် သက်တမ်း (၁) နှစ်နှင့် အထက်ရှိသူ ဖြစ်ရမည်။
- ၂။ အဆိုပြုသည့်နေ့တွင် အသင်းဝင်နှစ်စဉ်ကြေးများအား ပေးသွင်းပြီးသူ ဖြစ်ရမည်။
- ၃။ အသင်းဝင်အဆင့်သည် Associate Member (သို့) Professional Member (သို့) Fellow Member အဆင့်ရှိသူ ဖြစ်ရမည်။
- ၄။ အသင်းမှ ချမှတ်ထားသော ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ ကိုယ်တိုင်တက်ကြွစွာ ပါဝင်၍ အလုပ်အမှုဆောင်အဖွဲ့မှ အခါအားလျော်စွာ ပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ၅။ အသင်း၏လှုပ်ရှားမှုများတွင် (၆) လဆက်တိုက် ပါဝင်ဆောင်ရွက်ခြင်းမရှိ (တရားဝင်စာဖြင့်လည်း ခွင့်တိုင်ကြား ထားခြင်းမရှိ) လျှင် အလုပ်အမှုဆောင်အဖြစ်မှ အလိုအလျောက်နှုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ယင်းအလုပ်အမှုဆောင်သည် အနီးကပ်ဆုံး အမှုဆောင်သက်တမ်းတစ်ကြိမ်တွင် ပြန်လည်ပါဝင်ခွင့် မရှိစေရ။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) ၏ သမိုင်းကြောင်းအကျဉ်း

ဖွဲ့စည်းပုံ

၁။ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေ ပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၇ အရ အမြတ်အစွန်းကို မရည်ရွယ်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (Myanmar Computer Scientist Association) ကို ၁၃၅၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၇) ရက်၊ ၁၉၉၈ ခုနှစ်၊ မေလ ၁၇ ရက် ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

ပထမဦးဆုံးသော မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCSA) ရုံးခန်းကို လှိုင်မြို့နယ်အတွင်းရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ ယင်းနောက် နတ်မောက်လမ်းရှိ စက်မှုအထက်တန်း ကျောင်းဝင်းအတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် MICT Park သို့ ထပ်မံပြောင်းရွှေ့ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်အောက်တိုဘာလတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အင်္ဂလိပ်အမည်ကို (Myanmar Computer Scientist Association) မှ (Myanmar Computer Professionals Association) ဟု ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။

အသင်းတည်နေရာ

၂။ ယခုအခါ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်းကို အဆောင်(၉)၊ မြေညီထပ်၊ MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ် ၁၁၀၅၊ ဖုန်းနံပါတ် (+၉၅) ၀၁ ၆၅၂၂၇၆၊ (+၉၅) ၀၉၅၀၆၇၁၆၈၊ အီးမေးလ်- office@mcpamyanmar.org, Website: www.mcpamyanmar.org တွင် ဖွင့်လှစ်ထားရှိပါသည်။

တာဝန်ယူဆောင်ရွက်ခဲ့သော ဥက္ကဋ္ဌများ

၃။ အိုင်တီလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များစွာက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတွင် စေတနာ့ဝန်ထမ်းဆောင်လျက်ရှိရာ ၁၉၉၈ ခုနှစ် မှ ၂၀၀၂ ခုနှစ် အထိ အသင်း၏ပထမဦးဆုံးဥက္ကဋ္ဌအဖြစ် ဦးသိန်းဦး (ACE Data System) က လည်းကောင်း၊ ၂၀၀၂ခုနှစ် မှ ၂၀၀၆ ခုနှစ်အထိ ဒုတိယမြောက်ဥက္ကဋ္ဌအဖြစ် ဦးသောင်းတင် (KMD) ကလည်းကောင်း၊ ၂၀၀၆ ခုနှစ် မှ ၂၀၁၀ ခုနှစ်အထိ တတိယမြောက်ဥက္ကဋ္ဌအဖြစ် ဦးခွန်ဦး (CTT) က လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စတုတ္ထမြောက် ဥက္ကဋ္ဌအဖြစ် ဦးရဲရင့်ဝင်း (Bizsoft) ကလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြပြီး ၂၀၁၇ ခုနှစ် မှ ယခုအချိန်ထိ ပဉ္စမမြောက်ဥက္ကဋ္ဌအဖြစ် ဦးသောင်းစုငြိမ်း (Information Matrix) က လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ပြည်နယ်တိုင်းဒေသကြီးအသင်းများ ဖွဲ့စည်းခြင်း

၄။ ကွန်ပျူတာနည်းပညာတိုးတက်ပြန့်ပွားစေရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေသော မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် ပြည်နယ်တိုင်းဒေသကြီးအချို့တွင်လည်း အသင်းခွဲများ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

စဉ်	ဖွဲ့စည်းခဲ့သည့် ရက်စွဲ	ဖွဲ့စည်းခဲ့သည့် အသင်း	လက်ရှိ ဥက္ကဋ္ဌ/ အတွင်းရေးမှူး	
၁။	၁၇-၀၅-၁၉၉၈	မန္တလေးတိုင်းဒေသကြီး	ဦးဥက္ကာကျော်	ဦးအောင်ကျော်စိုး
၂။	၂၅-၁၀-၂၀၀၃	ဧရာဝတီတိုင်းဒေသကြီး	ဒေါ်မြတ်မြတ်မိုး	ဒေါ်မင်းမင်းရွှေစင်
၃။	၂၄-၁၁-၂၀၀၅	စစ်ကိုင်းတိုင်းဒေသကြီး	ဒေါ်နိုင်နိုင်မော်	ဦးဇော်သူရိန်ထွန်း
၄။	၃၀-၀၃-၂၀၀၇	ရှမ်းပြည်နယ်	-	-
၅။	၀၆-၀၃-၂၀၀၈	မွန်ပြည်နယ်	ဦးသိန်းဇော်	ဦးနေဇော်ဦး
၆။	၀၄-၁၂-၂၀၁၂	ရန်ကုန်တိုင်းဒေသကြီး	ဦးအောင်စိုးမိုး	ဒေါက်တာမျိုးမင်းအောင်
၇။	၀၅-၀၈-၂၀၁၂	ပဲခူးတိုင်းဒေသကြီး	ဦးထိုက်လင်း	ဒေါ်ခင်နွယ်ဝင်း
၈။	၀၉-၀၂-၂၀၁၃	မကွေးတိုင်းဒေသကြီး	ဦးခင်ဇော်	ဒေါ်ဌေးယဉ်ဝင်း
၉။	၀၂-၀၁-၂၀၁၅	ကရင်ပြည်နယ်	ဦးဂျွန်ကညောစေး	ဒေါ်အိမွန်ခိုင်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတွင် ပြည်နယ်တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များအပါအဝင် အလုပ်အမှုဆောင် ၄၄ ဦးဖြင့် ဖွဲ့စည်းထားပါသည်။

ရည်ရွယ်ချက်များ

၅။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ရည်ရွယ်ချက်များမှာ မြန်မာကွန်ပျူတာပညာရှင်များ အောင်မြင်တိုးတက်စေရေး၊ ကူညီဆောင်ရွက်ရန်၊ နိုင်ငံတဝှမ်း ကွန်ပျူတာနည်းပညာပြန့်ပွားရေးဆောင်ရွက်ရန်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကဏ္ဍအသီးသီးတွင် ကွန်ပျူတာပညာရှင်များမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန် တို့ဖြစ်ပါသည်။

ဦးတည်ချက်များ

၆။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ဦးတည်ချက်များမှာ ကွန်ပျူတာပညာရှင်များ အောင်မြင်တိုးတက်ရေး၊ နိုင်ငံတဝှမ်း ကွန်ပျူတာနည်းပညာပြန့်ပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ပျူတာပညာရှင်များမှ ပါဝင်ဆောင်ရွက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရာတွင် ကွန်ပျူတာပညာနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာများကို မောင်းနှင်အားတစ်ရပ်အဖြစ်အသုံးပြုနိုင်ရေးတို့ ဖြစ်ပါသည်။

၇။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ လမ်းညွှန်ချမှတ်ထားသော မူဝါဒပေါ်အခြေခံ၍ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရပါသည်။

၈။ မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေပါအရ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အောက်ပါလုပ်ငန်းတာဝန်များကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) နှင့် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

- (က) နိုင်ငံတော်အတွင်း ခေတ်နှင့်အညီ ကွန်ပျူတာပညာဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခြင်း။
- (ခ) ကွန်ပျူတာပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်း လုပ်ကိုင်သူများ အား အားပေးကူညီခြင်း။
- (ဂ) လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကွန်ပျူတာပညာအသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာစေရန် ဆောင်ရွက်ခြင်း။
- (ဃ) ကွန်ပျူတာသင်တန်းကျောင်းများတွင် သင်ကြားပို့ချရမည့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာတို့ကို အကြံပြုခြင်း။
- (င) ကွန်ပျူတာသင်တန်းကျောင်းများ၏ သင်ကြားပို့ချမှု အဆင့်မီမီ လိုအပ်သလို အကြံပြုခြင်း။
- (စ) ကွန်ပျူတာပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများကျင်းပခြင်း၊ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ လေ့လာရေးအစီအစဉ်များ ပြုလုပ်ခြင်း။
- (ဆ) ကွန်ပျူတာပညာဆိုင်ရာ စာမေးပွဲများကျင်းပခြင်း၊ အောင်လက်မှတ်များ၊ တံဆိပ်များ ပေးအပ်ခြင်း။
- (ဇ) ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း ၍ အခါအားလျော်စွာ ကောင်စီသို့ အကြံပြုတင်ပြခြင်း။

- (ဈ) ကွန်ပျူတာအမာထည်နှင့် ကွန်ပျူတာအပျော့ထည်များ၊ အရည်အသွေးမြင့်မားလာစေရေးအတွက် ထုတ်လုပ်သူများအား ပံ့ပိုးကူညီခြင်း။
- (ည) ကွန်ပျူတာအမာထည်နှင့် ကွန်ပျူတာအပျော့ထည်များကို ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပ၌ ရောင်းချနိုင်ရေးအတွက် ပံ့ပိုးကူညီခြင်း။
- (ဋ) ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သတင်းဆိုင်ရာနည်းပညာ စီမံချက်ချမှတ်ခြင်း။
- (ဌ) အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
- (ဍ) ကွန်ပျူတာပညာဆိုင်ရာ ပြည်တွင်း ပြည်ပဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပရေး၊ တက်ရောက်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သလို စီမံဆောင်ရွက်ခြင်း။
- (ဎ) မြန်မာဘာသာဖြင့် ကွန်ပျူတာကို အသုံးပြုနိုင်မည့် စနစ်တစ်ခု ဖြစ်မြောက်ရေးကို ရည်မှန်းဆောင်ရွက်ခြင်း။
- (ဏ) အစိုးရဌာန၊ အဖွဲ့အစည်းများက ကွန်ပျူတာနှင့်စပ်လျဉ်း၍ အကြံဉာဏ်များတောင်းခံလာပါက အကြံဉာဏ်ပေးခြင်း။
- (တ) ကွန်ပျူတာဆိုင်ရာ စာအုပ်၊ စာတမ်း၊ စာစောင်၊ ဂျာနယ်များ ပြုစုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိရောင်းချခြင်း။
- (ထ) စာကြည့်တိုက်ဖွင့်လှစ်ထားရှိပြီး ကွန်ပျူတာဆိုင်ရာစာပေများကို ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူစုဆောင်းခြင်း။
- (ဒ) လူငယ်လူရွယ်များ၊ အထူးသဖြင့် ကျောင်းသူကျောင်းသားများ အခြေခံကွန်ပျူတာပညာ ရရှိရေးနှင့် ထူးချွန်သော ကွန်ပျူတာပညာရှင်များ ပေါ်ထွန်းရေးအတွက် ဆောင်ရွက်ခြင်း။
- (ဓ) ထူးချွန်သော ကွန်ပျူတာပညာရှင်များ၊ တီထွင်သူများအား ဆုငွေချီးမြှင့်ခြင်း။
- (န) ထူးချွန်သော ကွန်ပျူတာပညာရှင်များ၊ တီထွင်သူများအား နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရန် ကောင်စီသို့ ထောက်ခံတင်ပြခြင်း။
- (ပ) ကွန်ပျူတာပညာရှင်များ၊ တီထွင်သူများ၏ အကျိုးခံစားခွင့်များကို အကာအကွယ်ပေးရေးနှင့် စပ်လျဉ်း၍ ကောင်စီသို့ အကြံပြုတင်ပြခြင်း။
- (ဖ) လိုအပ်သောကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်း၍ ယင်းကော်မတီများ၊ အဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း။
- (ဗ) ကောင်စီက သတ်မှတ်ပေးသော ကွန်ပျူတာပညာနှင့် စပ်လျဉ်းသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း။